



ADRA

Mingaladon မင်္ဂလာတင်

ADRA မြန်မာက ထုတ်ဝေသည့် သတင်းလွှာ
အတွဲ ၈ | အောက်တိုဘာ ၂၀၂၀



ဒေါ်နန်ဆမိ၏ ပုံပြင်

စစ်ဘေးရှောင် မိသားစုများအား ပညာရေးအတွက် ငွေကြေးအထောက်အပံ့ပေးခြင်း

Mingalaba

မင်္ဂလာပါ

အတွဲ ၈ | အောက်တိုဘာလ ၂၀၂၀

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ဆက်သွယ်ရန်

နောက်ဆုံးရ စီမံကိန်းအချက်အလက်များ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ
ELS2 စီမံကိန်းမှ
အကျိုးခံစားခွင့်ရရှိသူ ဒေါ်နန့်ဆမ်နှင့်
သူမ၏သမီးပင်ဖြစ်ပါသည်။
Photo: © 2020 ADRA Myanmar |
Nang Sam

အယ်ဒီတာချုပ်/ ဒီရိုင်းနာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
Hkawn Din, Saw William Po, Aye Chan,
Naw Kapaw Moo Oliver, Denison Grellmann,
Crystal White, Dr Su Ei Mon, Win Lwin Phy

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyto Lin

ထုတ်ဝေသူ
ADRA Myanmar



ADRA

‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



စစ်ဘေးရှောင် မိသားစုများအား ပညာရေးအတွက် ငွေကြေးအထောက်အပံ့ပေးခြင်း

ပဋိပက္ခများ မဖြစ်ပွားမီအချိန်က ဒေါ်နန့်ဆမ်သည် သူမ၏ရွာတွင် ကုန်စုံဆိုင်နှင့် အသေးစားရှပ်ရှင်ရုံဖွင့်လှစ်ခြင်းတို့ကို
ခင်ပွန်းဖြစ်သူနှင့် အတူ လုပ်ကိုင်ခဲ့ပြီး ပုံမှန်ဝင်ငွေရရှိနေသည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပဋိပက္ခများစတင်ဖြစ်ပွားလာသည့်အခါ
ကိုယ်ဝန်ရှိနေသောသူမအနေနဲ့ နေအိမ်နှင့်လုပ်ငန်းများအားလုံးကို စွန့်ခွာခဲ့ရသည်။ ယင်းအချိန်တွင်စစ်ရှောင်စခန်းများအားလုံး
မှာလည်းပြည့်နေသည့်အတွက်ကြောင့် သုံးလကျော်မျှ နေထိုင်စရာမရရှိခဲ့ပေ။ ယင်းကာလအတွင်း လေဖြတ်နေသော ယောက္ခမ
ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။

နောက်ဆုံး နိုဝင်ဘာလတွင် ဂါလီလီစစ်ဘေးရှောင်စခန်းမှ တာဝန်ခံသည် သူမ၏မိသားစုနေထိုင်ရန်အတွက် နေရာတစ်နေရာကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

“ဒုက္ခသည်စခန်းတွေမှာ စိတ်ဆင်းရဲစရာနေ့တွေပဲရှိတယ်။ ငါတို့ဆိတ်တွေကိုရောင်းခဲ့ရတယ်။ အလုပ်မရှိဘူး။ ငါတို့မှာဘာပဲဖြစ်ဖြစ်ရှင်သန်ဖို့လိုတယ်” ဟု ဒေါ်နန်းဆမ်က မှတ်ချက်ပြုပြောဆိုသည်။

လအနည်းငယ်ကြာပြီးနောက်တွင်တော့ သူမတို့ဇနီးမောင်နှံအနေဖြင့် ဝက်မွေးမြူရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အတွက် သူမတို့စုဆောင်းထားသည့်ငွေကြေးဖြင့် မြေကွက်လေးတစ်ခုကို ဝယ်ယူနိုင်ခဲ့သည်။ သို့သော် အချိန်ကာလအနည်းငယ် အကြာတွင်တော့ သူမတို့၏စုဆောင်းငွေများမှာလည်း ကုန်ဆုံးခဲ့သည့်အပြင် စီးပွားရေးအရလည်း အောင်မြင်မှုမရရှိခဲ့ပေ။ ကျောင်းနေသည့်ကလေးသုံးယောက်ရှိသော သူမတို့ မိသားစုအဖို့ ကုန်ကျစရိတ်များမှာလည်း မြင့်တက်လာသည်။

Czech Republic နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ADRA Czech Republic တို့က ရန်ပုံငွေထောက်ပံ့ထားသော ELS2 စီမံကိန်း အနေဖြင့်လည်း ဒေါ်နန်းဆမ်ကဲ့သို့သော နှမ်းပါးသည့်အိမ်ထောင်စုများကို ပညာရေးအတွက် ကုန်ကျစရိတ်များကို ကာမိစေရန် ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုများကိုလုပ်ဆောင်ပေးခဲ့သည်။ သူမ၏သမီးကြီးဖြစ်သူ ထွယ်နူးနန်သည်လည်း ခြောက်တန်းကို စတင်တက်ရောက်ခဲ့ပြီး သူမအနေနဲ့ပညာသင်ကြားခွင့်ကို ဆက်လက်ရရှိခဲ့သည်။

“ကျွန်မအရမ်းပျော်ပါတယ်။ အမေတို့အနေနဲ့ ကျွန်မတို့ကိုကျောင်းပို့နိုင်ခဲ့တယ်။ အတန်းထဲမှာလည်း ကျွန်မအနေနဲ့ အမြဲတမ်း A အဆင့်ရပါတယ်။ စီမံကိန်းကထောက်ပံ့ငွေကြောင့် ကျွန်မတို့အမေအနေနဲ့လည်း ကျွန်မတို့ကိုနေ့လယ်စာထမင်းဘူးတွေ ပို့ပေးနိုင်ပါတယ်။ ဒါကြောင့်အခုလိုကူညီတာကိုကျေးဇူးတင်ပါတယ်” ဟု ထွယ်နူးနန်က ပြောဆိုသည်။

ဒေါ်နန်းဆမ်အနေဖြင့်လည်း ယခင်ကကဲ့သို့ပင် သူမ၏ရပ်ရွာ၊ နေအိမ်သို့ပြန်ကာ အလုပ်လုပ်ကိုင်နိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း များစွာသောမိသားစုများကဲ့သို့ပင် ယနေ့ထက်တိုင် သူမ၏ရပ်ရွာသို့ပြန်ရန် အခွင့်အရေးမှာမူ မရရှိသေးပေ။

“ ဒီငွေကြေးအထောက်အပံ့ရတာ ဝမ်းသာလွန်းလို့မျက်ရည်လည်ပါတယ်။ ဒီဟာက ကျွန်မတို့ သားသမီးတွေရဲ့ပညာရေးလိုအပ်ချက်တွေကိုကူညီပေးနိုင်ခဲ့ပါတယ်။ ကျောင်းဝတ်စုံလည်းဝယ်နိုင်ပြီး ကျောင်းစရိတ်လည်းပေးနိုင်ခဲ့ပါတယ် ”

HKAWN DIN | Education Officer, ELS2



သတင်းစကား

ရက်ရောခြင်း

ရက်ရောခြင်းဆိုသောဝေါဟာရကို သင်ကြားရလျှင် ဘယ်အရာကိုမှတ်မိပါသလဲ။ ခြောက်ရာစုတွင် လက်တင်စကား generosus မှ မြင့်မြတ်သော မွေးဖွားခြင်းဟု သောစကားလုံးမှ ဆင်းသက်လာသည်။ ရက်ရက်ရောရော ဖြစ်ခြင်းက မိမိကိုယ်ကိုယ် nobility ခိုင်မြဲနည်းလမ်းဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဆိုလိုရင်းအဓိပ္ပာယ်ကလည်း ပြောင်းလဲသွားပြီးတော့ တခြားသူတွေကိုပေးကမ်းတာမှာ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ဇာတ်ပြဖို့ အားထုတ်လာပါတယ်။ ယနေ့ခေတ်ဆိုလိုရင်းအရ ရက်ရောမှုဟာ ဘဝကိုယ် ကျင့်တရားဆိုင်ရာ တိမ်းညွတ်မှုနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကို ငြင်းပယ်တာလို့ ဆိုပါတယ်။ ရက်ရောမှုရဲ့အကျိုးသက်ရောက်မှုတွေဟာ အဆုံးမရှိပါဘူး။ ကျွန်တော့်ဘဝမှာလည်း ဒါကလွှမ်းမိုးသက်ရောက်နေပါတယ်။ ကျွန်တော်ကျောင်းပြီးဘွဲ့ရတဲ့အခါ အင်္ဂလိပ်စာ သင်ယူပြီးတော့ ကမ္ဘာကြီးကိုလေ့လာချင်တယ်။ အထူးသဖြင့် ADRA အတွက် အလုပ်လုပ်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ဘာသာစကားအကြောင်းကို သင်ယူဖို့ အရေးကြီးတယ်ဆိုတာ သိပါတယ်။

သင်ယူပြီးတော့ ကမ္ဘာကြီးကိုလေ့လာချင်တယ်။ အထူးသဖြင့် ADRA အတွက် အလုပ်လုပ်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ဘာသာစကားအကြောင်းကို သင်ယူဖို့ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့တက္ကသိုလ် ကျောင်းသားတစ်ယောက်အနေနဲ့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အများကြီး မစုဆောင်းနိုင်ခဲ့လို့ အိပ်မက်တွေဟာမှေးမှိန်သွားပါတယ်။ ရှည်လျားတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုတည်းဖြတ်ဖို့ ကျွန်တော်ဟာ ချမ်းသာတဲ့ လူတစ်ယောက်ရဲ့ ကောင်းကြီးပေးတာကို ခံစားခဲ့ရပါတယ်။ ကျွန်တော်အင်္ဂလိပ်စာကို လေ့လာချင်တယ်။ တောင်အာဖရိကမှာ သာသနာပြုချင်တယ်ဆိုတာကို သူသိသွားတော့ ကျွန်တော့်အတွက် လေယာဉ်လက်မှတ်(အမေရိကန်ဒေါ်လာ ၂၀၀၀) ကို ပေးခဲ့ပါတယ်။ သူ့အနေနဲ့ဒီလိုလုပ်ဖို့ ထူးထူးခြားခြား အကြောင်းပြ ချက် မရှိပေမယ့် သူကတော့မေတ္တာထားပြီးတော့ပဲ လုပ်ခဲ့တာပါ။ သူကကျွန်တော့်အကြောင်း၊ ကျွန်တော့်အတိတ်တွေကို မသိခဲ့ပါဘူး။ ဒါပေမဲ့ကျွန်တော့်ရဲ့ အိပ်မက်တွေကို ယုံကြည်ဖို့၊ သင်ယူဖို့နဲ့ ရက်ရက်ရောရောအမှုထမ်းဖို့အတွက် သူကျွန်တော်ကို ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ADRA Australia မှာ အမှုထမ်းနေပါပြီ။

သခင်ယေရှုကမ္ဘာပေါ်မှာရှိတုန်းက ကျွန်တော်တို့ကိုလမ်းပြခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အားနည်းချက်ရှိတဲ့သူတွေ၊ မှဆိုးမတွေ၊ ဖိနှိပ်ခံနေရတဲ့သူတွေနဲ့ ဆင်ရဲနွမ်းပါးတဲ့သူတွေကို ဂရုစိုက်ဖို့လိုတယ်ဆိုတာကို သူကပြသခဲ့ပါတယ်။ ခရစ်ယာန်၏ အသက်တာက ဝန်ဆောင်မှုနဲ့ ရက်ရောမှုတစ်ခုဖြစ်တယ်ဆိုတာကိုလည်း သခင်ယေရှုပြသခဲ့ပါတယ်။ ရက်ရောမှုက ကိုယ့်ကိုယ်ကိုယ်ဗဟိုပြုတာကိုနည်းပါးစေပြီးတော့ လူထုကိုဗဟိုပြုတာကိုအဓိကထားစေခဲ့ပါတယ်။ ရက်ရောတဲ့ သူတစ်ယောက် ဖြစ်ရတာဟာ ဂုဏ်ယူစရာပါ။ နောက်ပြီးကျွန်တော်တို့အားလုံးအနေနဲ့ ဒီအမွေအနှစ်တစ်ခုရှိနေတယ်ဆိုတာကိုလည်း လူသိများ ချင်တယ်ဆိုတာကတော့သေချာပါတယ်။

DENISON GRELLMANN | Chief Executive Officer (CEO), ADRA Australia

မီဒီယာမှ

www.adramyanmar.org

ADRA Myanmar
 Published 5 October at 15:14

ADRA Myanmar ၏ Country Director အသစ်ဖြစ်သူ Vitalie Zegera နှင့် HR Advisor အဖြစ် တာဝန်ထမ်းဆောင်မည့် သူ၏ဇနီး ဖြစ်သူ Ramona တို့ကို အာဒရာ မြန်မာမိသားစုက လှိုက်လှဲစွာကြိုဆို လိုက်ရပါသည်။

ဆောင်းပါးအပြည့်အစုံကိုအောက်ပါ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ [HERE](#)

ADRA Myanmar
 Published 19 October at 12:02

ADRA အနေဖြင့်(COVID-19) တုံ့ပြန် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့မှတစ်ဆင့် မည်သို့ဆောင်ရွက်နေသည်ကိုသိရှိနိုင်ရန် ဗီဒီယိုကို ကြည့်ရှုပါ။
 ယခုချိန်အထိ ADRA Myanmar အနေဖြင့် ကရင်ပြည်နယ်နှင့်ချင်းပြည်နယ် အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါတုံ့ပြန် ကာကွယ်ရေးလုပ်ငန်းသုံးခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ထပ်မံ၍လည်း ကူညီထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ [HERE](#)



ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

RAMONA ZEGERA
HR Advisor | Yangon Head Office

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ဂျာမနီလူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာကဘာပါလဲ။
မြေထဲပင်လယ်ဒေသ အစားအစာပါ။
- Q3 အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
အညိုရောင်ပါ။
- Q4 ဖျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
သီချင်းနားထောင်ရတာ၊ လမ်းလျှောက်ရတာပါ။

- Q5** ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။ **Q6** ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပါ။ Organized ဖြစ်သူပါ။
- Q7** ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။ **Q8** ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။
၂၀၀၂ ခုနှစ်ပါ။ ADRA Myanmar ကိုတော့ ၂၀၂၀၊ အောက်တိုဘာမှာပါ။ မတူညီတဲ့သူတွေနဲ့ သိကျွမ်းခင်မင်ရတာပါ။

မတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဆုရမတ်ပုံ

မတ်ပုံရိုက်ကူးသူ

Saw Win Lay, Logistic Officer, SEAQE2

မတ်ပုံ၏အကြောင်း

SEAQE2 စီမံကိန်းက ငွေကြေးထောက်ပံ့ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါတုံ့ပြန်ကာကွယ်ရေးလှုပ်ရှားမှုအတွင်း AEON5 စီမံကိန်းမှ စီမံကိန်းမန်နေဂျာဖြစ်သူ Naw Kapaw Moo Oliver သည် ဘားအံမြို့အတွင်းရှိ ဒေသခံများကို တစ်ခါသုံးနှာခေါင်းစည်းများ ဖြန့်ဝေပေးနေသည်ကို တွေ့ရစဉ်



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန်
www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့်
ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

ယခုလအတွက် လစ်လပ်ရာထူးနေရာ(သို့မဟုတ်) တင်ဒါခေါ်ယူခြင်း မရှိပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့်
ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍
လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း
www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။

နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



CASE2Learn

ဥရောပသမဂ္ဂ(EU)က ရန်ပုံငွေထောက်ပံ့ထားသော CASE2Learn စီမံကိန်းသည် မိတ်ဖက် RISE နှင့် ပူးပေါင်း၍ MTT and SMA Reporting, Planning and Capacity Building Workshop ကို Zoomမှ တစ်ဆင့် စက်တင်ဘာလ ၂၈ ရက်နေ့မှစတင်ပြုလုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် RISE ၏ ကွန်ရက်အဖွဲ့အစည်းများဖြစ်သော LDN၊ CRED၊ TSYU၊ STEDF၊ CDN၊ ENDO၊ BF၊ SENG နှင့် SEE တို့မှ စုစုပေါင်း ၁၃၈ ဦး တက်ရောက်ပါဝင်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသား ဘာသာပေါင်းစုံပညာရေးအတွက် MTTများသည် ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ပုံပြင်စာအုပ်များကို ဖတ်ပြကြသည်။ ထို့ပြင်လားဟူ ဘာသာစကားဖြင့် ပုံပြင်ပြောဆိုနေသော ဗီဒီယိုအပါအဝင် ဗီဒီယိုအများအပြားကိုလည်း ကျွန်ုပ်တို့၏မိတ်ဖက် RISE ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်းမျှဝေထားပြီး အခြားဗီဒီယိုများတွင်လည်း ကယား၊ ပအိုဝ်းနှင့် မြန်မာဘာသာစကားတို့ဖြင့်ပြောဆိုမှုများလည်းပါဝင်သည်။




ဗီဒီယိုကိုကြည့်နေရုံတွင်ကြည့်ရှုနိုင်သည်။
[HERE](#)

AEON5

AEON 1% Club Foundation နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON စီမံကိန်းသည် မကြာသေးမီက Phase 5 ကိုစတင်ခဲ့ရာ ဝန်ထမ်းများကို Orientation ပေးခြင်းကိုလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည်။ COVID-19 ကြောင့် AEON စီမံကိန်းသည် ပစ်မှတ်ထားရာကျေးရွာများတွင် စီမံကိန်းဆိုင်ရာ ရှင်းလင်းမှုများကို လူကိုယ်တိုင်မပြုလုပ်နိုင်ခဲ့ပေ။ ယင်းကြောင့်မြန်မာ့ပညာရေးများအပါအဝင် ဆရာများ၊ ကျေးရွာခေါင်းဆောင်များ၊ ရပ်ရွာအဖွဲ့ဝင်များ၊ မိဘများနှင့် အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်သာ ပြုလုပ်ခဲ့ရသည်။

ယခုလတွင် စီမံကိန်းသည် ကျောင်းဆောက်လုပ်ရေးကုမ္ပဏီများအတွက် တင်ဒါကိစ္စလုပ်ခဲ့ပြီး ပထမဆုံး SMC အစည်းအဝေးကိုလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းအစိုးရအနေဖြင့် ခရီးသွားလာခြင်းကို ခွင့်မပြုထားပေ။ ယင်းကန့်သတ်ချက်များ ရပ်သိမ်းသွားသည့်အခါမှသာ စီမံကိန်းအနေဖြင့် အစီအစဉ်များအတိုင်း ကျေးရွာများသို့ သွားရောက်၍ စီမံကိန်းဆောင်ရွက်မည့်အပေါ် ရှင်းလင်းညှိနှိုင်းဆောင်ရွက်သွားမည်လည်းဖြစ်ပါသည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



SEAQE2

ယခုလတွင် Norad နှင့် ADRA Norway က ရန်ပုံငွေ ထောက်ပံ့ထားသော SEAQE2 စီမံကိန်းသည် COVID-19 တုံ့ပြန်ရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ချရေးနေ့ အကြို ကျန်းမာရေးဆိုင်ရာကြိုတင်ကာကွယ်ရေးကိုအခြေခံသည့် တစ်ကိုယ်ရေသုံးပစ္စည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေး မြှင့်တင်မှုလုပ်ဆောင်သည့် လှုပ်ရှားမှုအတွင်းပါဝင်ဆောင်ရွက်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ကရင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(DDM) က ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ADRA Myanmar တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နေရာငါးခုတွင် နာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် face shields များကို အများပြည်သူထံသို့ ဖြန့်ဝေပေးခဲ့ပြီး SEAQE2 စီမံကိန်းအနေဖြင့်လည်း အဆိုပါလှုပ်ရှားမှုအတွက် (100ml) ပါလက်သန့်စင်ဆေးရည်ဘူးအရေအတွက် ၂၀၀ နှင့် တစ်ခါသုံး နာခေါင်းစည်းအရေအတွက် ၁၀,၀၀၀ အားငွေကြေးဆိုင်ရာထောက်ပံ့လှူဒါန်းခဲ့သည်။

ADRA Myanmar ဘားအံရုံးခွဲမှ SEAQE2 နှင့် AEON5 စီမံကိန်းဝန်ထမ်းများကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(DDM)နှင့် DRRလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူအဆိုပါဖြန့်ဝေမှုအတွင်း၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။



VESI

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI၊ FRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် ယခုလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS) ၏ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေးနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ သင်တန်းတို့ကို တက်ရောက်ခဲ့သော ကျောင်းသား ၃၂ ဦး၏ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းအမှတ်စဉ် ၁ တွင် ကျောင်းသား ၆၀ ဦးစာရင်းပေးသွင်းခဲ့ပြီး သက်မွေးပညာရပ်ဆိုင်ရာကာလတိုသင်တန်းသုံးခုကို တက်ရောက်ခဲ့သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ကွန်ပျူတာသင်တန်းအတွက် စာရင်းပေးသွင်းထားသည့်ကျောင်းသားများအပါအဝင် သင်တန်းအစဉ်များနှင့် အလုပ်သင်ခြင်းအစီအစဉ်တို့မှာလည်း နောင်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရသည်။

VESI စီမံကိန်းသည် ယခုနှစ်တွင် ပေါင်းစည်းသင်ကြားမှုနည်းလမ်းများနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းကို သင်ကြားနိုင်ရန် အပါအဝင် အလုပ်သင်အစီအစဉ်များအတွက် GTHS လားရှိုးအပါအဝင် ဒေသများနှင့်အတူ ပူးပေါင်းညှိနှိုင်းပြီးအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



SURE

MFAT နှင့် ADRA New Zealand တို့က ရန်ပုံငွေ ထောက်ပံ့ထားသော SURE စီမံကိန်းသည် အောက်ပါ သင်တန်းသုံးခုကို ပေးခဲ့ပါသည်။

၁။ စိုက်ပျိုးရေးဦးစီးဌာန၏နည်းလမ်းများအတိုင်း စပါး၊ ပြောင်းစိုက်ပျိုးရာတွင် စိုက်ပျိုးရေးအလေ့အကျင့် ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်သော တောင်သူသင်တန်းကျောင်းတွင် ဒေသခံလယ်သမား ၇၅ ဦးတက်ရောက်ခဲ့သည်။

၂။ Extension Workers များသည် ဆင်မီးကျေးရွာတွင် ပြုလုပ်သော ဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့ပြီး စပါးသီးနှံရာသီအတွင်း အပင်ဖွံ့ဖြိုးမှုအဆင့်အဆင့် အဖိုလာနှင့် GAP စံပြပြကွက်အတွက် ၎င်းတို့သည် အခြားတောင်သူလယ်သမားများအား ဆင့်ပွားပြန်လည် သင်ကြားပေးမည်ဖြစ်သည်။



၃။ ရပ်ရွာအခြေပြုသဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု သင်တန်း (CBNRM) သည် သဘာဝသယံဇာတဆိုင်ရာ အသိပညာတိုးတက်စေရန်နှင့် စီမံခန့်ခွဲမှု နည်းစနစ်များ နှင့် ရေရှည်တည်တံ့သောလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်သည်။ အဆိုပါသင်တန်းကို ဆင်မီးရွာတွင် ငါးရက်ကြာပြုလုပ်ခဲ့ရာ ကျေးရွာ ၁၂ ရွာမှ တောင်သူ လယ်သမား ၅၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆရာ ဦးဥဏ်မြင့်မောင်က သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

BRIGHT

Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ထားသော BRIGHT စီမံကိန်းသည် မိတ်ဖက်များဖြစ်သော RISE၊ KNOW နှင့် Women LEAD အဖွဲ့တို့အတွက် အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ အွန်လိုင်း Zoom မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ADRA Myanmar ဝန်ထမ်းများက စီမံကိန်းအကောင်အထည် ဖော်မှုအစီအစဉ်၊ Logic Moell စီမံကိန်းကျေးရွာများ ရွေးခြင်း၊ စီမံကိန်းစီမံခန့်ခွဲမှုမူဘောင်၊ အကျိုးခံစားခွင့် ရှိသူများ၊ အချက်အလက်ကောက်ယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ procurement policy၊ စီမံကိန်းဆိုင်ရာသဘောတူညီမှုနှင့် အလှူရှင်၏လမ်းညွှန်ချက်ကိုလိုက်နာမှု၊ ငွေကြေးဆိုင်ရာ၊ လစဉ်အစီအရင်ခံစာပုံစံများ၊ ပြန်ကြားဆက်သွယ်ရေး မဟာဗျူဟာနှင့် visibility၊ ဘေးအန္တရာယ်ကင်းလုံခြုံ စိတ်ချစေရေးဆိုင်ရာအပါအဝင် အစိုးရအဖွဲ့ အရပ်ဘက် အဖွဲ့အစည်းများသို့ အစီရင်ခံတင်ပြမှု၊ HR မူဝါဒနှင့် လက်တွေ့ကျင့်သုံးနေမှုစသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ADRA Canada မှ မချီသဲကလည်း ပြောင်းလဲမှုအသိအမှတ်ပြု တင်ပြခဲ့သည်။

ယခုအခါ စီမံကိန်းကို တရားဝင်မိတ်ဆက်အသိပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။





ADRA